

| | | | |
|---------|----|---|-----|
| မိတ်ဆက် | | ၅ | |
| နိဒါန်း | | ၇ | |
| အခန်း | ၁ | လိုအင်ဆန္ဒ | ၁၁ |
| အခန်း | ၂ | ယုံကြည်ချက် | ၁၇ |
| အခန်း | ၃ | အထူးလေ့ကျင့်လိုက်စားရသော ပညာ | ၃၀ |
| အခန်း | ၄ | စိတ်ကူးနိုင်စွမ်း | ၃၃ |
| အခန်း | ၅ | စနစ်တကျစီစဉ်ထားသော စီမံချက် | ၄၁ |
| အခန်း | ၆ | ကျန်းမာခြင်းကို အဓိကဖြစ်စေသော အကြောင်း ၂၇ ချက် | ၅၀ |
| အခန်း | ၇ | ဆုံးဖြတ်ချက်ချခြင်း | ၆၁ |
| အခန်း | ၈ | မဆုတ်မနစ်ကြိုးပမ်းမှု | ၆၆ |
| အခန်း | ၉ | ကျွမ်းကျင်ပြည့်ဝသော စိတ်စွမ်းအား | ၇၉ |
| အခန်း | ၁၀ | ဓမ္မအာရုံခံစားမှု၏ တကယ်ရှိသည့်အရာ | ၈၈ |
| အခန်း | ၁၁ | မသိစိတ်နှင့်ဆိုင်သော စိတ် | ၉၃ |
| အခန်း | ၁၂ | ဦးနှောက် | ၁၀၄ |
| အခန်း | ၁၃ | ရွှေမြင်တွေးခေါ်မှု ဦးနှောက်၏ ဝင်ပေါက် | ၁၀၈ |
| အခန်း | ၁၄ | ကြောက်ရွံ့ခြင်း မကောင်းဆိုးဝါး ခြောက်ယောက်ကို ဘယ်လိုတစ်ပတ်ရိုက်မလဲ | ၁၁၁ |